



အတွဲ (၅) အမှတ် (၅) အောက်တိုဘာ၊ ၃၀၊ ၂၀၂၀

မွန်ပြည်လူ့အခွင့်အရေးဖောင်းဖေးရှင်က ထုတ်ဝေသည်

အတွင်းနေကြာကျေးရွာ ရာအိမ်မှူး(ရွာခွဲခေါင်းဆောင်)က ဒေသခံ(၅)ဦးကို တရားစွဲ



Photo: MNA

စက်တင်ဘာ ၁၉၊ ၂၀၂၀

မွန်ပြည်နယ် ရေးမြို့နယ် ခေါင်တမြို့နယ်ခွဲ မန်ကျည်းကျေးရွာအုပ်စု အတွင်းနေကြာကျေးရွာတွင် ရာအိမ်မှူး(ဒေသအခေါ် ရွာခွဲခေါင်းဆောင်) နိုင်ဖက ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ သံဃာတော်တစ်ပါးနှင့် ဒေသခံ (၅) ဦးကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ၂၀၂၀ ဇူလိုင်လ (၂၇) ရက်နေ့တွင် ရေးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ပြီး စက်တင်ဘာလ (၁၄) ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စ (၂) သို့

INSIDE



အသွားအလာကန့်သတ်ထားခြင်းကြောင့် မွန်ပြည်သစ်ပုံသိမ်းချုပ်သေတ္တရုံးကော်မတီပညာပေးသင်တန်း

စ - (၂) သို့

အသက် (၆) နှစ်အရွယ် ကလေးငယ်တို့ အိမ်နီးနားခွင်းက အစွဲပြုကျင့်

စ - (၄) သို့

ပထမဆုံးမဲပေးခွင့်ရသည့် ကြာတင်းဆိပ်ကြီးမြို့နယ် မွန်ကျေးရွာများတွင် မဲဆန္ဒရှင်ပညာပေးသင်တန်းများ အရေးကြီးလှိုက်ဖန်

စ - (၅) သို့

ရွေးကောက်ပွဲနီးတစ်လအချိန်တွင် မဲဆွယ်ခေါင်းရုံးရေကို ကန့်သတ်ရန် အာဏာပိုင်တို့ ကြိုးပမ်းလာ

စ - (၆) သို့

COVID- 19 ကာလ မဲဆွယ်ရာတွင် လူမှုကြွန့်ရက် (Social Media) ကိုသာအဓိကထားကြိုးရမည်ဟုဆို



နာလူးတွင်း
ဖက်ဆော့ညးအုပ်ကာ (၁)

စက်တင်ဘာ ၇၊ ၂၀၂၀

၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်များကို

စ (၃) သို့

အသွားအလာကန့်သတ်ထားခြင်းကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ရွေးကောက်ပွဲပညာပေးသင်တန်း ပို့ချရန်ခက်ခဲ



အောက်တိုဘာ ၁၄၊ ၂၀၂၀

Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် ၎င်းတို့ထိန်းချုပ်ရာ ကျေးရွာ (၃၀) ကျော်တွင် အသွားအလာကန့်သတ်ကြောင်း မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုသို့ကန့်သတ်လိုက်ခြင်းကြောင့် အဆိုပါဒေသများသို့ သွားရောက်ပြီး ရွေးကောက်ပွဲဆိုင်ရာပညာပေးသင်တန်းများ ပို့ချမည့် အရပ်ဘက်အဖွဲ့အစည်းများအတွက် အခက်အခဲများ ရှိလာခဲ့သည်။

“မွန်ပြည်သစ်ပါတီက သူတို့ထိန်းချုပ်ဒေသမှာ ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားတယ်။ အဲကြောင့် ရေးချောင်းဖျားက ပြည်သူတွေအတွက် မဲပေးနည်းသင်

တန်းပေးဖို့က သွားလို့မရသေးဘူး။ သူတို့ကို ခေါ်လာပြီးတော့ ဝယ်ဇင်ကျေးရွာ(ရေးမြို့နယ်)ကရုံးမှာ သင်တန်းပေးရင် အဆင်ပြေမလား စဉ်းစားနေတုန်းပဲ” ဟု ရေးချောင်းဖျားဒေသ မဲပေးခွင့်ရရေး ကူညီလှုပ်ရှားနေသူ ရေးမြို့နယ် နိုင်လွန်က ပြောပါသည်။

ရေးချောင်းဖျားဒေသမှ ပြည်သူများသည် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်မှ ပထမဆုံးအကြိမ်မဲပေးခွင့် ရခဲ့ပြီး အောက်တိုဘာ (၁) ရက်နေ့တွင် စတင်ကပ်ထားကြေညာသည့် ဒုတိယအကြိမ် မဲစာရင်းတွင် ဒေသခံ(၂,၀၀၀) ကျော် ပါဝင်လာခဲ့သည်။

မဲပေးခြင်းဆိုင်ရာအတွေ့အကြုံများ မရှိသေးသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာပညာပေးသင်တန်းများနှင့်လည်း ထိတွေ့မှုမရှိသည့်အတွက် ၎င်းတို့၏ ဆန္ဒမဲများသည် ပယ်မဲဖြစ်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။

“ခုချိန်တော့ရေးချောင်းဖျားကိုမသွားနိုင်သေးဘူး။လောလောဆယ် ရေးတောင်ပိုင်းမှာပဲ မဲပေးနည်းသင်တန်းတွေ ပေးနေတယ်။ (အောက်တိုဘာလ) (၁၈) ရက်နေ့နောက်ပိုင်းမှ (ရေးချောင်းဖျား)ဘက်ကို သွားဖို့ စီစဉ်မယ်” ဟု ရေးမြို့နယ်တွင် မဲပေးနည်းသင်တန်းပို့ချနေသူ နိုင်လွန်ထောက်က ပြောပါသည်။

Covid-19 ပြည်တွင်းကူးစက်မှုလည်း လျော့ကျသွားခြင်း မရှိသဖြင့် မွန်ပြည်သစ်ပါတီကလည်း ၎င်းတို့ထိန်းချုပ်ရာဒေသသို့ ပြင်ပလူများ ဝင်ထွက်သွားလာခွင့်ကို ယနေ့အချိန်အထိ ဆက်လက်ကန့်သတ်ထားသည်။

“ရေးချောင်းဖျားက ရွာတွေမှာ မဲစာရင်းသွားကောက်တုန်းကတော့ သူတို့ထဲကနေ တစ်ရွာကို (၂) ယောက် (၃) ယောက် ရေးမြို့ကို ခေါ်လာပြီးတော့ မဲပေးပုံပေးနည်း တစ်ခါတော့ ပြပေးဖူးတယ်။ ဒါပေမယ့် အဲလောက်နဲ့ မလုံလောက်ဘူး။ သူတို့ဆီကို သွားပြီး မဲပေးနည်းသင်တန်း ပေးကို ပေးရမယ်။ မဟုတ်ဘူးဆိုရင် သူတို့မဲပေးတတ်မှာ မဟုတ်ဘူး” ဟု နိုင်လွန်က ပြောပါသည်။

ဒုတိယအကြိမ်မဲစာရင်းတွင် ပါဝင်လာခြင်းမရှိသည့် ရေးချောင်းဖျားဒေသခံ (၅၀၀) ကျော် မဲစာရင်းတွင် ပါဝင်လာရန်အတွက် ပုံစံ (၃) ဖြင့် ထပ်မံလျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။ ■■

အတွင်းခေါ်ကြားကျေးရွာ ရာအိမ်မှူး(ရွာခွဲခေါင်းဆောင်)က ဒေသခံ(၅)ဦးကို တရားခွဲ



ဒေသခံ (၅) ဦးကို ပုဒ်မ (၅၀၀) အသရေဖျက်မှုဖြင့် တရားခွဲခွဲခြင်းဖြစ်ပြီး ဆရာတော်ကိုမူ မန်ကျည်းကျေးရွာအုပ်စု သံဃနာယကအဖွဲ့ထံ တိုင်ကြားထားသည်။

ရာအိမ်မှူးနိုင်ဖကို အများပိုင်မြေနှင့် စားကျက်မြေများကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းနှင့် တာဝန်ထမ်းဆောင်နေစဉ်အရက်သေစာသောက်စားခြင်း အပါအဝင် အခြားပုဂ္ဂိုလ်ရေးနှင့် အလွဲသုံးစားမှုများအတွက် ဆရာတော်တစ်ပါးနှင့် ဒေသခံ (၅) ဦးက ၂၀၁၉ မေလ (၁၇) ရက်နေ့တွင် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တိုင်ကြားခဲ့သည်။

“ဖြစ်စဉ်အမှန်ကိုပဲ ကျွန်တော်တို့ တိုင်ကြားထားတယ်။ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ မပြောပါဘူး။ သက်သေတွေလည်း ရှိပါတယ်” ဟု တရားခွဲခံရသူများထဲမှ တစ်ဦးဖြစ်သူ နိုင်ထွန်းဝင်း (ခ) နိုင်ရှယ်က ပြောပါသည်။ တိုင်ကြားမှုကြောင့် ရပ်ရွာခေါင်းဆောင်နိုင်ဖကို မြို့နယ်ထွေအုပ်ရုံးက ခေါ်ယူမေးမြန်းခဲ့ရာ နိုင်ဖက ၎င်းအား မဟုတ်မမှန်စွပ်စွဲပြီး ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ ဒေသခံ များကို တန်ပြန်တရားခွဲခွဲခြင်းဖြစ်သည်။

“စက်တင်ဘာလ (၄) ရက်နေ့က မန်ကျည်းအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ကို ဖုန်းနဲ့ခေါ်တယ်။ ဖုန်းနဲ့ဆိုတော့ ဘယ်ရုံးကို သွားရမှန်း မသိတော့ ကျွန်တော်တို့ မသွားဖြစ်လိုက်ဘူး။ (၁၃) ရက်နေ့မှာ စာနဲ့ထပ်ခေါ်လို့ (၁၄) ရက်နေ့မှာ ကျွန်တော်တို့ သွားတယ်။ ကျွန်တော်တို့ကို တရားခွဲထားတဲ့အကြောင်း ပြောတယ်။ အာမခံမရရင် အချုပ်ထဲဝင်ရမယ် ပြောတယ်။ အာမခံမရဖို့ လုပ်နေတုန်း အချုပ်ထဲမှာ (၅) နာရီလောက် နေလိုက်ရတယ်” ဟု တရားခွဲခံရသူ ဦးထွန်းဝင်းက ပြောပါသည်။

တရားခွဲဆိုခံထားရသည့် ဆရာတော်ကိုမူ သံဃနာယကအဖွဲ့က ယနေ့စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဆင့်ခေါ်မေးမြန်းမည်ဖြစ်ပြီး ဒေသခံ (၅) ဦးကိုမူ လာမည့် အောက်တိုဘာ (၁၂) ရက်နေ့တွင် ဒုတိယအကြိမ်ရုံးချိန်း ထပ်မံခေါ်ယူထားသည်ဟု သိရသည်။ ပုဒ်မ (၅၀၀) အသရေဖျက်မှုသည် အမြင့်ဆုံး ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။ ■■

COVID- 19 ကာလ မဲဆွယ်ရာတွင် လူမှုကွန်ရက်(Social Media)ကိုသာ အဓိကအားကိုးရမည်ဟု ဆို



စက်တင်ဘာလ (၆) ရက်နေ့တွင် ပြည်ထောင်စုခွဲရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် COVID-19 ကူးစက်မြန်ကပ်ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင့် တားမြစ်ချက်များ ပါဝင်နေသည့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုကွန်ရက်များကိုသာ အားကိုးရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

"လက်ရှိမှာတော့ ဘယ်လိုပုံစံနဲ့ သွားရမလဲဆိုတာ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမယ့်အရင်နှစ်လိုပုံစံအတိုင်းတော့ လုပ်လို့မရဘူးဆိုတာသေချာသွားပြီ။ ဥပဒေအတိုင်း လိုက်လျောညီထွေရှိအောင်တော့ ကြိုးစားပြီး လုပ်တော့လည်း ထင်သလောက် ခရီးရောက်မှာမဟုတ်ဘူး။ တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ဖို့ကလည်း မလွယ်ဘူး။ ရပ်ကွက်ထဲမှာ လူ (၃၀) ထက်မပိုဘဲ စုမယ်ဆိုရင်လည်း စိတ်မဝင်စားတော့ လာကြမယ်မထင်ဘူး။ ဒါပေမယ့် ဒီဟာကို လုပ်တော့လုပ်ရမယ်။ နောက်ပြီး Social Media ကိုလည်း နည်းနည်းအားကိုးရမယ်" ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါသည်။

COVID - 19 ကပ်ရောဂါကြောင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လူစုလူဝေးဖြင့် ဟောပြောခြင်း မပြုလုပ်ရသည့်အတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း စည်းရုံးရေးလုပ်မည်ဆိုပါက အိမ်ရှင်၏ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အခက်အခဲများစွာ ရှိနိုင်သဖြင့် လူမှုကွန်ရက်(Social Media)ကိုသာ အားကိုးနေရမည့်အနေအထားမျိုး ဖြစ်နေကြောင်း

ကိုယ်စားလှယ်လောင်းများက ညည်းညူနေသည်။

"မဲဆွယ်စည်းရုံးတဲ့အခါမှာ အခက်အခဲ တော့အများကြီး ရှိပါတယ်။ လူ (၃၀) ထက်မပိုချေ (၆) ပေအကွာ နေရမယ်ဆိုတဲ့အခါကျတော့ တစ်အိမ်တက်တစ်အိမ်ဆင်းပဲ လုပ်လို့ရမယ်။ အဲဒါကိုလည်း အိမ်ရှင်တွေလက်ခံအောင် ကိုယ်ကရှင်းပြပေးနိုင်ဖို့ လိုတယ်။ ကိုယ့်ကိုယ်လည်း ကျန်းမာအောင်ဂရုစိုက်ရတယ်။ ခက်တာက အိမ်ရှင်တွေ ကိုယ့်အပေါ် အယုံအကြည်မရှိမှာ စိုးတယ်။ ကိုယ်ကလည်းတစ်ရွာပြီးတစ်ရွာ အဝင်အထွက်လုပ်နေရတဲ့အတွက် ဒါကလည်း အခက်အခဲတစ်ခုပဲ" ဟု ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မိမိစန္ဒနန်က ရှင်းပြသည်။

အလားတူ ရေးမြို့နယ် မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၆) မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ရွေးကောက်ပွဲကော်မရှင်က ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်နှင့်အညီ မဲဆွယ်စည်းရုံးရေးကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့်တစ်သီးပုဂ္ဂလဖြစ်သည့်အတွက် လူစုလူဝေးဖြင့် စည်းရုံးရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆိုသည်။

"COVID-19 ရောဂါက ကမ္ဘာအဆင့်ကပ်ရောဂါဖြစ်တဲ့အတွက် ကျန်းမာရေးလမ်းညွှန်ချက်တွေကိုတိတိကျကျလိုက်နာဖို့ လိုမယ်ထင်တယ်။ စည်းရုံးရေးလုပ်တဲ့အခါမှာ ကိုယ့်ရဲ့မူဝါဒတွေကို ရှင်းပြဖို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း ထိတွေ့ပြောဆိုတာမျိုး လုပ်ဖို့ စဉ်းစားထားတယ်။ ဒါကလည်း အိမ်ရှင်ခွင့်ပြုချက်ရမှပဲ ဝင်လို့ရမယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်တွေကို လူမှုကွန်ရက်(Social Media)မှာ ရှင်းပြသွားဖို့ စီစဉ်ထားပါတယ်" ဟု

ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။

COVID-19 ကူးစက်မြန်ကပ်ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင့် တားမြစ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် လက်ကမ်းစာစောင်များ၊ စတစ်ကာ၊ ဗီဒီယိုနှင့် ကမ်ပိန်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အသံချဲ့စက်ကို အသုံးပြုပြီး သီချင်းများဖြင့် လိုက်လံနိုးဆော်သွားမည်ဖြစ်ကြောင်း မွန်ပြည်ညွှတ်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယ်တမက ပြောသည်။

"မဲဆွယ်စည်းရုံးတဲ့အခါမှာ အကျပ်အတည်းတော့ ရှိတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်ကို နိုင်ငံရေးပါတီတွေ အားလုံးလိုက်နာရမယ်။ လူစုလူဝေးလုပ်လို့မရတဲ့အတွက် ပြည်သူလူထုတွေကို ပါတီမူဝါဒအကြောင်း ရှင်းပြခွင့်မရတဲ့အတွက် ထိခိုက်မှုတော့ရှိတာပေါ့။ အဲဒီအစား လက်ကမ်းစာစောင်တို့၊ ဗီဒီယိုတို့၊ စတစ်ကာတို့၊ လက်စပ်ကာနဲ့ အသံချဲ့စက်တို့ကို အသုံးပြုပြီး လိုက်လံနိုးဆော်တာတို့ပဲ လုပ်သွားရမယ်" ဟု နိုင်လယ်တမက ပြောပါသည်။

COVID-19 ရောဂါအခြေအနေကြောင့်ပြည်သူလူထုများ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုလျော့နည်းနေသည့်ကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်သည့်အခါတွင် ပို၍ အခက်အခဲရှိနိုင်ကြောင်း ဦးဝင်းမော်ဦးက ပြောသည်။

ယခုကဲ့သို့ အခက်အခဲများအကြား မဲဆွယ်စည်းရုံးရမည့် ကိုယ်စားလှယ်လောင်းများအတွက် တားမြစ်ထားသည့်အမိန့်နှင့် ရွေးကောက်ပွဲကော်မရှင်၏ သဘောထားများက မည်သို့ရှိနေသည်ကိုကော်မရှင်က နိုင်ငံရေးပါတီများနှင့် အပြန်အလှန်ဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

စာ (၄) သို့

ပထမဆုံးမဲပေးခွင့်ရသည့် ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ကျေးရွာများတွင် မဲဆန္ဒရှင်ပညာပေးသင်တန်းများ အရေးတကြီးလိုအပ်နေ



Photo - S Doung Nyan

စက်တင်ဘာ ၅၊ ၂၀၂၀

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်ကျေးရွာများသည် ၂၀၂၀ ရွေးကောက်ပွဲတွင်မှ ပထမဆုံးမဲပေးခွင့်ရသောကြောင့် လွှဲချော်မှုများဖြစ်ပွားပြီး ပယ်မဲများ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အဆိုပါကျေးရွာများတွင် မဲဆန္ဒရှင်ပညာပေးသင်တန်းများ ပို့ချပေးရန် အထူးလိုအပ်ကြောင်း အဆိုပါဒေသတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းက ပြောပါသည်။

“ဒီဘက်က ရွာသူရွာသားတွေက မဲဘယ်လိုပေးရမယ်ဆိုတာ မသိကြဘူး။ မဲထည့်ဖို့စိတ်ဝင်စားတယ်ဆိုပေမယ့် (လူဦးရေ)တစ်ဝက်လောက်ပဲ ရှိတယ်။ တစ်ချို့က မဲပေးနည်းသင်တန်းတွေ လိုချင်တယ်ပြောထားတာရှိတယ်။ မဲမထည့်တတ်တဲ့အတွက် စိတ်ပူရတာတစ်မျိုး၊ ပယ်မဲဖြစ်သွားမှာကို စိတ်ပူရတာတစ်မျိုးနဲ့ သူတို့ စိတ်မအေးဘူး ဖြစ်နေတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ချမ်းမွန်က ပြောပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့တွင် စတင်ကပ်ထားကြောညာသည့် မဲစာရင်း၌ မှားယွင်းမှုအများ

အပြား ပါဝင်နေပြီး မဲစာရင်းတွင် မပါဝင်လာသူများလည်း ရှိနေသည်။ မဲစာရင်းတွင် ကျန်ရစ်ခဲ့သူများကို ပုံစံ (၃) ဖြင့် ပြန်လည်လျှောက်ထားနိုင်ရန် ဒေသခံအဖွဲ့အစည်းများက ကူညီပေးနေကြောင်းသိရသည်။

“ကော်မရှင်က (၃) ရွာကို မဲရုံ (၁) ရုံ နှုန်း စီစဉ်ထားတယ်။ နီးကပ်တဲ့ရွာတွေဆိုရင် အဆင်ပြေပါတယ်။ ဒီဘက်ကလူတွေက မဲထည့်ရတဲ့ပုံစံကို နားမလည်ကြဘူး။ တစ်ချို့ဆို တစ်အိမ်တစ်ယောက်သွားရင်ရပြီလို့ ထင်နေတာလည်း ရှိတယ်။ ကျွန်တော်တို့လည်း လိုက်ရှင်းပြနေတာပါပဲ။ ဒါပေမယ့် အတော်များများက မသိကြဘူး။ အခက်ဆုံးက မဲပေးပုံပေးနည်း မသိကြတာပါပဲ” ဟု ၎င်းကိုယ်စားလှယ်လောင်းက ပြောပါသည်။

ဒေသခံများ ဆန္ဒမဲပေးရခြင်း၏တန်ဖိုးကို နားလည်လာစေရန်နှင့် မဲပေးပုံပေးနည်းမှန်ကန်စေရန် အတွက်နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အမြင်ဖွင့်သင်တန်းများ ပေးအပ်ခြင်းနှင့်တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ၎င်းကိုယ်စားလှယ်လောင်းက ဆက်ပြောသည်။


“ကြာအင်းဆိပ်ကြီးဘက်က လူတွေက ခုမှပထမဆုံးအကြိမ် မဲပေးခွင့်ရတယ်ဆိုတော့ မဲလာမပေးမှာ စိုးရိမ်နေရတယ်။ မဲလာပေးရင်လည်း ပယ်မဲဖြစ်သွား

မှာ စိတ်ပူရပြန်တယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး နိုင်သိန်းဇော်က ပြောပါသည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ကြာအင်းဆိပ်ကြီးမြို့နယ်မှ မွန်ကျေးရွာအများစုကို မော်လမြိုင်ခရိုင် မွန်ပြည်သစ်ပါတီလက်အောက်တွင်တည်ရှိနေသဖြင့် အမဲရောင်းနယ်မြေအဖြစ် သတ်မှတ်ထားသောကြောင့် မဲပေးခွင့် မရရှိခဲ့ချေ။ ■■■

“ ကြာအင်းဆိပ်ကြီးဘက်က
လူတွေက
ခုမှပထမဆုံးအကြိမ်
မဲပေးခွင့်ရတယ်ဆိုတော့
မဲလာမပေးမှာ
စိုးရိမ်နေရတယ်။
မဲလာပေးရင်လည်း
ပယ်မဲဖြစ်သွားမှာ
စိတ်ပူရပြန်တယ် ”

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မဲဆွယ်စည်းရုံးရေးကို ကန့်သတ်ရန် အာဏာပိုင်တို့ ကြိုးပမ်းလာ



စက်တင်ဘာ ၇၊ ၂၀၂၀

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် တစ်လသာကျန်ရှိချိန်တွင် ပြည်သူတို့၏မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများကို ကန့်သတ်ရန် အာဏာပိုင်များက ကြိုးပမ်းလာသည်ကို တွေ့မြင်နေရသည်။ ဒေသခံပြည်သူလူထုများက နိုင်ငံရေးပါတီများကို ၎င်းတို့ဆန္ဒအလျောက် ထောက်ခံမှုပြုလုပ်ရာတွင် အာဏာပိုင်များက ညွှန်ကြားစာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း ကန့်သတ်လာခြင်းဖြစ်သည်။

မွန်ပြည်နယ် ရေးမြို့ မြို့မဈေးအတွင်းရှိ ဈေးသည်များက ၎င်းတို့ထောက်ခံအားပေးသည့် နိုင်ငံရေးပါတီ၏အလံများကို ၎င်းတို့ဆိုင်ခန်းများတွင် စိုက်ထူခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားစာထုတ်ပြန်ပြီး တားမြစ်ခဲ့သည်။

အောက်တိုဘာလ (၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ညွှန်ကြားစာတွင် "ရေးမြို့နယ်စည်ပင်သာယာ

ရေးအဖွဲ့ပိုင် ဈေးများအတွင်းရှိ ဈေးဆိုင်ခန်းရှင်များအနေဖြင့် ဈေးရောင်းဈေးဝယ်လာရောက်သူများအပေါ် မဲဆွယ်စည်းရုံးခြင်း တစ်နည်းနည်းဖြင့် စည်းရုံးဆွဲဆောင် ပြုမူဆောင်ရွက်ခြင်းများ လုံးဝဆောင်ရွက်ခြင်း မပြုကြပါရန် အသိပေးအကြောင်းကြားပါသည်" ဟု ဖော်ပြပါရှိသည်။

"ဒါက အကြပ်ကိုင်ခြိမ်းခြောက်တဲ့ပုံစံတစ်မျိုးပဲ။ မဲဆွယ်စည်းရုံးတယ်ဆိုတာမျိုးက သူ့အခွင့်အရေးနဲ့ သူ- သူ့ထောက်ခံမှုနဲ့သူ ရှိကြတာချည်းပဲ။ မထောက်ခံနဲ့ အားမပေးနဲ့လို့ တားလို့မရဘူး။ နောက်တစ်ခုက(တိုင်းရင်းသားပါတီတွေကို) အင်နဲ့ အားနဲ့ အားပေးထောက်ခံလိုက်တော့သူတို့(အာဏာပိုင်)တွေက ကြည့်မရဘူး ထင်ပါတယ်။ (ဘာဖြစ်ဖြစ်) ဒီကိစ္စက ခြိမ်းခြောက်တာလို့ပဲ ကျွန်တော်တော့ မြင်တယ်" ဟု ရေးမြို့ခံတစ်ဦးက ပြောပါသည်။

အလားတူ အောက်တိုဘာလ (၆) ရက်နေ့တွင်

လည်း "မွန်ပြည်နယ်အတွင်းရှိ သဘင်အနုပညာသမားကို ကိုဗစ်ကာလတွင် လူစုလူဝေးဖြင့် ကပြသီဆိုခွင့် ပေးထားခြင်းမရှိကြောင်း၊ ဆက်လက်ကပြပြီး မဲဆွယ်စည်းရုံးလျှင် တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမွန်ပြည်နယ် ဝန်ကြီးချုပ် နတ်မိန့်" ဟု မွန်ပြည်နယ်သဘင်အစည်းအရုံး Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၅) ရက်နှင့် (၆) ရက်နေ့များတွင် နာမည်ကျော် မွန်ဇာတိမင်းသားချမ်းညီချမ်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မွန်ညီညွတ်ရေးပါတီအမတ်လောင်းကို ထောက်ခံကပြသီဆိုပြီး နောက် သဘင်အစည်းအရုံးက ထိုသို့ သတိပေးလာခြင်းဖြစ်သည်ဟု ယူဆရသည်။

အထက်ပါ ပြောဆိုချက်ကို အောက်တိုဘာလ (၆) ရက်နေ့ ည (၉) နာရီ (၁၀) မိနစ်တွင် ရေးသားခဲ့ပြီး အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် ပြန်လည်ဖျက်သိမ်းသွားခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်ဗမာတိုင်းရင်းသားဝန်ကြီး ဦးရွှေမြင့်က မော်လမြိုင်မြို့ရှိ သဘင်လုပ်သားများအတွက် တစ်တင်းခွဲဝင်ဆန်အိတ် (၁၀၀) ကို အောက်တိုဘာလ (၆) ရက်နေ့တွင် လှူဒါန်းကြောင်း မွန်ပြည်နယ် သဘင်အစည်းအရုံး Facebook စာမျက်နှာတွင် ရေးသားထားသည်။

အာဏာပိုင်တို့ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပဓာနပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးအောင်ရှင်က ၎င်းတို့အား လူစုလူဝေးဖြင့် ဝန်းရံထောက်ခံနေသူများကို အရေးယူရန် မဖြစ်နိုင်ကြောင်း ဧရာဝတီသတင်းဌာနကို မကြာသေးမီက ပြောကြားထားသည်။ ■■■

ဒုတိယအကြိမ်မဲစာရင်းတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ရေးချောင်းဖျားဒေသမှ မဲပေးပိုင်ခွင့်ရှိသူ (၂:၀၀၀) ကျော် စာရင်းပါလာ



အောက်တိုဘာ ၂၊ ၂၀၂၀

၂၀၂၀ အောက်တိုဘာလ (၁) ရက်နေ့တွင် စတင် ကပ်ထားသည့် ဒုတိယအကြိမ်အခြေခံမဲစာရင်းတွင် မွန်ပြည်နယ် ရေးမြို့နယ် မွန်ပြည်သစ်ပါတီထိန်းချုပ် ရေးချောင်းဖျားဒေသရှိ ကျေးရွာ (၉) ရွာမှ ဒေသခံ ပြည်သူ (၂,၀၀၀) ကျော် ပါဝင်လာကြောင်းရေးချောင်း ဖျားဒေသမဲပေးပိုင်ခွင့်ရရေး ကူညီလှုပ်ရှားနေသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“ရေးချောင်းဖျားဒေသကလူတွေ မဲစာရင်းမှာ ပါလာ ပြီ။ ဒီတစ်ခါ (၂,၂၃၂) ဦး ပါလာတယ်။ (၅၀၀) ကျော် တော့ ကျန်နေသေးတယ်။ သူတို့က မွေးသက္ကရာဇ် မှားနေတာတို့ တခြားအချက်အလက် မှားနေတာ တို့ကြောင့် ပါမလာသေးဘူး။ ကျွန်တော်တို့ ပုံစံ (၃) နဲ့ ပြန်လျှောက်မယ်” ဟု ရေးချောင်းဖျားဒေသမဲပေး ပိုင်ခွင့်ရရေး ကူညီလှုပ်ရှားနေသူ နိုင်လွန်က ပြောပါ သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့တွင် စတင်ကပ် ထားကြေညာသည့် ပထမအကြိမ်မဲစာရင်းတွင် ရေးချောင်းဖျားဒေသရှိ မဲပေးပိုင်ခွင့်ရှိသူများ ပါဝင် လာခြင်းမရှိသည့်အတွက်ရေးမြို့နယ်လူငယ်အသင်း ကဩဂုတ်လမကုန်မီအချိန်တွင်အဆိုပါကျေးရွာများ သို့သွားရောက်ပြီးမဲစာရင်းကောက်ခံခဲ့သည်။ ရရှိလာ သော စာရင်းများကို မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ

ကော်မရှင်အဖွဲ့ခွဲထံသို့ တင်ပြခဲ့ရာ ဒုတိယအကြိမ် မဲစာရင်းတွင် လူဦးရေ (၂,၀၀၀) ကျော် မဲစာရင်း တွင် ပါဝင်လာခြင်း ဖြစ်သည်။

“ရေးချောင်းဖျားက(၈)ရွာ၊ချဲ့တိုက်ရွာအပါအဝင်ဆို (၉) ရွာပေါ့။ ချဲ့တိုက်မှာ မဲပေးခွင့်ရှိသူ (၁၉၃) ဦး ပါလာတယ်။ အားလုံးလောလောဆယ် (၂,၂၃၂) ယောက်ပါလာတယ်။ ချဲ့တိုက်က ကျောင်းရွာမှာ မဲထည့်ရမယ်။ ကျန် (၈) ရွာက (၁၉၃၉) ယောက် ကတော့ ကျုံလောင်းမှာ မဲထည့်ရမယ်။ သွားရေး လာရေးကလည်း ခက်တယ်။ ပြီးတော့ မဲရုံ (၁) ရုံမှာ အယောက် (၂,၅၀၀) ကျော် မဲထည့်ရမှာဆိုတော့ မဲရုံတစ်ရုံထပ်တိုးပေးဖို့ တောင်းဆိုသွားမယ်” ဟု နိုင်လွန်က ဆက်ပြောပါသည်။

မဲရုံဝေးကွာလွန်းသဖြင့် သွားလာရေးပိုမိုအဆင်ပြေ စေရန်အတွက် ဖလန်းချောင်းဝကျေးရွာတွင် နောက်ထပ်မဲရုံ (၁)ရုံ ထားရှိပေးရန်အတွက် သက် ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တင်ပြ ထားသည်ဟု သိရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် COVID-19 ကူးစက် ရောဂါဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများလည်း ရှိ နေသည့်အတွက် ရေးချောင်းဖျားဒေသခံများမဲပေး ရာတွင် အဆင်မပြေမှုများ ရှိလာမည်ကို ကူညီ လှုပ်ရှားနေသူများက စိုးရိမ်နေသည်။

မွန်ပြည်နယ်တွင် COVID-19 ပြည်တွင်းကူးစက်မှု များပြားလာသဖြင့် ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် မဲဆွယ်စည်းရုံးခွင့်ကို တားမြစ်ကြောင်းနှင့် အသွား အလာကန့်သတ်ကြောင်း မွန်ပြည်သစ်ပါတီက ပြီးခဲ့ သည့် စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

ရေးချောင်းဖျားဒေသခံများသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း မွန်ပြည် သစ်ပါတီ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းနှင့် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုး ထား ခြင်း မရှိခြင်းတို့ကြောင့် မဲပေးပိုင်ခွင့် မရရှိခဲ့ကြချေ။



ချောင်းဆုံမြို့နယ် NLD ရပ်ကျေးအတွင်းရေးမှူးဖြစ်သူက Mi Htaw Mon အကောင့်ပိုင်ရှင်ကို ငြိမ်း(ယ)ဖြင့် အမှုဖွင့်



အောက်တိုဘာ ၆၊ ၂၀၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့်ကိုယ်စားလှယ်လောင်းများကို အသရေပျက်အောင် Mi Htaw Mon အကောင့်ပိုင်ရှင်က ပြည်သူလူထု အထင်အမြင်လွဲမှားစေသည့် အရေးအသားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်ဟုဆိုကာ ၂၀၂၀ အောက်တိုဘာ (၃) ရက်နေ့က ချောင်းဆုံမြို့နယ်၊ ကမန်းကျေးရွာ (NLD)ပါတီ ရပ်ကျေးအတွင်းရေးမှူးဖြစ်သူဦးနိုင်နိုင်ဝင်းက အဆိုပါအကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေ

ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါတိုင်တန်းမှုကြောင့် Mi Htaw Mon အကောင့်ပိုင်ရှင်ကို အောင်တိုဘာ (၄) ရက်နေ့တွင် ချောင်းဆုံမြို့နယ်ရဲစခန်းက ခေါ်ယူမေးမြန်းခဲ့သည်။

“အစ်မတင်ထားတဲ့ ပုံစံကြောင့် ရပ်ကျေးအတွင်းရေးမှူးဦးနိုင်နိုင်ဝင်းက အစ်မကို ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတယ်။ ၆၆(ဃ) မြောက်/မမြောက်ဆိုတာကို စစ်ဆေးမယ်။ စစ်ဆေးလို့မြောက်ရင် အမှုရင်ဆိုင်ရမယ်ပေါ့။ အခု လောလောဆယ်တော့ အစ်မသုံးနေတဲ့ဖုန်းကို သိမ်းထားတယ်။ အစ်မ အာမခံရဖို့ လူတစ်ယောက်က လက်မှတ်ထိုးပေးလိုက်ရတယ်။ သဘောက အစ်မက တရားခံပေါ့” ဟု အမှုဖွင့်ခံရသူ မိတင်ဌေးမွန်က ဆိုသည်။

Mi Htaw Mon အကောင့်ပိုင်ရှင်ဖြစ်သူ မိတင်ဌေးမွန်က (NLD)ပါတီအပါအဝင်တစ်စုံတစ်ဦးကို ထိခိုက်စေသည့် ရည်ရွယ်ချက်မျိုး မရှိကြောင်းနှင့် ၎င်းတင်ထားသော ပုံစံသည် ပုဒ်မ ၆၆(ဃ) မမြောက်ကြောင်းလည်း ပြောဆိုခဲ့သည်။

“၆၆(ဃ)နဲ့ အမှုမမြောက်၊ မြောက်အောင် အတင်းလုပ်

လိုက်မယ်ဆိုလို့ရှိရင် အစ်မအနေနဲ့ အမှုရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် မဟုတ်တာကို ဟုတ်အောင် လုပ်ပြီး အာဏာရှင်ဆန်ဆန် သူတို့က အနိုင်ကျင့်လို့ ရတယ်။ သူတို့အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်သွားတဲ့အတွက်ကြောင့် ပြည်သူတွေအားလုံးက သူတို့ဟာ အနိုင်ကျင့်တဲ့သူပါလားဆိုတာ သိသွားတဲ့အတွက် အစ်မကျေနပ်တယ်” ဟု အမှုဖွင့်ခံရသူ မိတင်ဌေးမွန်က ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်တိုင်ကြားသူ ချောင်းဆုံမြို့နယ် (NLD)ပါတီ ရပ်ကျေးအတွင်းရေးမှူးဖြစ်သူ ဦးနိုင်နိုင်ဝင်းကို ဖုန်းဖြင့် မေးမြန်းရာတွင် ဘာမျှမပြောဆိုလိုကြောင်း ဖြေကြားခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) သည် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ တစ်ဦးဦးအား ခြောက်လန့်တောင်းယူခြင်း၊ အသရေပျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။



COVID-19 ကူးစက်ရောဂါကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ဟု မွန်ညီညွတ်ရေးပါတီဆို

စက်တင်ဘာလ ၂၆၊ ၂၀၂၀

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားနေသည့်အပြင် မွန်ပြည်နယ်တွင်လည်း ပိုးတွေ့သူဦးရေ တစ်နေ့တစ်ခြား များပြားလာသဖြင့် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်သည်ဟု ထင်မြင်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ပြောပါသည်။

“COVID-19 ရောဂါအခြေအနေအရ ၂၀၂၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ တစ်နေ့တစ်နေ့ ပိုးတွေ့တဲ့သူက တစ်ရာ နှစ်ရာ သုံးရာ ဖြစ်နေတယ်။ ရှေ့ဘာဆက်ဖြစ်မယ်လည်း မသိနိုင်ဘူး။ ဒီလိုပိုးတွေ့လူနာတွေ ဆက်များနေမယ်ဆို ရွေးကောက်ပွဲလုပ်ဖို့က အတော်ကိုခက်မယ်။ ဒါပေမယ့် (ရွေးကောက်ပွဲကော်မရှင်ကတော့) (နိုင်ငံရေးပါတီတွေ ပြောတာ) ဘာမှနားမထောင်ဘူး။ ကောင်းတာပြောလည်း အရေးမလုပ်ဘူး။ ဒါမျိုးက မဖြစ်သင့်ဘူး။

တိုင်းပြည်ကောင်းဖို့အတွက် ရွေးကောက်ပွဲကို ရွှေ့လိုက်ရင်လည်း ရတာပဲလို့ ကျွန်တော်တို့တော့ မြင်တယ်” ဟု နိုင်စံတင်က ပြောပါသည်။

ယခုအခါ ပြည်တွင်းကူးစက်မှုမြင့်မားလာခြင်းကြောင့် ရန်ကုန်တိုင်းတစ်ခုလုံးနှင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၅) မြို့နယ်အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ မြို့နယ် (၁၁) မြို့နယ်ကို နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ (၂၅) ရက်နေ့တွင် ကြေညာခဲ့သည်။

“တစ်နေ့တစ်နေ့ ပိုးတွေ့လူနာက ရာနဲ့ချီတိုးနေတယ်။ အခုက မဲဆွယ်ကာလဆိုတော့ မသွားလို့လည်း မရပြန်ဘူး။ ကြောက်ကြောက်နဲ့ သွားရတာပဲ။ တစ်ရွာဝင် တစ်ရွာထွက်ဆိုတော့ လူများရင် ရွာခံတွေက လက်မခံဘူးဖြစ်လာမယ်” ဟု နိုင်စံတင်က ဆက်ပြောပါသည်။ ပြည်တွင်းကူးစက်မှု မြင့်မားလာခြင်းကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အခက်

အခဲများ ရှိလာခဲ့သည်ဟု ဆိုသည်။

“မဲဆွယ်စည်းရုံးရေးဆင်းဖို့က ခက်နေတာပေါ့။ မလုပ်လို့လည်း မရတော့ ထိုက်သင့်သလောက် သတိထားပြီးတော့ လုပ်နေရတာပဲ။ ခက်ခဲတာတော့ ပြောမနေနဲ့တော့။ မဆင်းပြန်ရင်လည်းမဲက ရမှာမဟုတ်ဘူး။ ဆင်းမယ်ဆိုတော့လည်း ရောဂါအခြေအနေကို ကြည့်ရတယ်။ ဘေးကြပ်နံကြပ် အခြေအနေပါပဲ” ဟု မွန်ညီညွတ်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါသည်။

COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားလာခြင်းကြောင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၄) ပါတီက ပြီးခဲ့သည့် စက်တင်ဘာ (၁၅) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်စာပေးပို့ခဲ့သည်။



Covid-19 ကာလ အသွားအလာကန့်သတ်ထားခြင်းကြောင့် မဲဆန္ဒနယ်ပြောင်းပြီး မဲပေးသူများလာ

လွှတ်တော်ရွေးကောက်ပွဲများ
မဲစာရင်းတွင် ထည့်သွင်းပေးပါရန် တောင်းဆိုလွှာ
[နည်းဥပဒေ ၁၀ (က)]

ပုံစံ (၃-က)

သို့
မိမိ၏ _____ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ
မြို့နယ် _____

(၁) တောင်းဆိုသူအမည် _____
(၂) ကျား/မ _____ အသက်() _____
(၃) မွေးသက္ကရာဇ် _____
(၄) မှတ်ပုံတင်အမှတ် _____
(၅) အဘအမည် _____
(၆) အမိအမည် _____
(၇) လက်ရှိနေရပ်လိပ်စာ _____
(၈) အလုပ်အကိုင် _____
(၉) လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီ/လုပ်ငန်း အမည် _____
(၁၀) အမြဲတမ်းနေရပ်လိပ်စာ _____
(၁၁) အမြဲတမ်းနေရပ်၏ _____
(၁၂) ရပ်ကွက်/ကျေးရွာအုပ်စုအမည် _____
(၁၃) အမြဲတမ်းနေရပ်၏မြို့နယ်အမည် _____
(၁၄) အမြဲတမ်းနေရပ်၏မြို့အမည် _____

အောက်တိုဘာ ၁၃၊ ၂၀၂၀

Covid- 19 ကပ်ရောဂါကာလအတွင်း အသွားအလာ ကန့်သတ်ထားခြင်းကြောင့် မဲဆန္ဒနယ်ပြင်ပရောက်ရှိ နေသူများနေရပ်ပြန်ရန်အခက်အခဲရှိနေသဖြင့်မဲပေးခွင့် မဆုံးရှုံးစေရန် ပုံစံ-၃(က)ဖြင့် လျှောက်ထားကာ မဲဆန္ဒ နယ်မြေပြောင်းလဲပြီး မဲပေးမည့်သူများ ပိုမိုများပြားလာ ကြောင်း မော်လမြိုင်မြို့နယ်ရပ်ကွက်/ ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့များထံမှ သိရသည်။

မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပုံစံ-၃(က) ဖြင့် လာရောက်

လျှောက်ထားသူ (၃၀၀) ကျော်ရှိပြီး အများစုမှာပုဂ္ဂလိက ဝန်ထမ်းများ၊ အိမ်ငှားနေထိုင်သူများနှင့် ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်သည်။

"Covid-19 ကာလမှာ Lockdown တို့ Stay at Home တို့ သတ်မှတ်လိုက်တော့ ကိုယ့်နေရပ်ကို ပြန်ပြီး မဲသွား ပေးဖို့က ဘယ်လိုမှအဆင်မပြေဘူး။ အဲတော့ မဲပေးခွင့် လည်း မဆုံးရှုံးရအောင် နီးစပ်ရာမဲဆန္ဒနယ်မှာပဲ မဲပေး မယ်ဆိုတဲ့သူတွေ များလာလို့ အခုလို ပုံစံ- ၃ (က) နဲ့ လာလျှောက်တဲ့သူ များလာတယ်လို့ ထင်တယ် " ဟု မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဖေက မှတ်ချက်ပြုပါ သည်။

မိမိလက်ရှိရောက်ရှိနေထိုင်နေသော မဲဆန္ဒနယ်တွင် ရက်ပေါင်း (၉၀)နှင့်အထက် နေထိုင်ပြီးသူများသည်ပုံစံ- ၃ (က)ဖြင့်လျှောက်ထားနိုင်ပြီးလက်ရှိမိမိနေထိုင်သော မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများကို မဲပေးခွင့်ရရှိ မည်ဖြစ်သည်။

"ပုံစံ-၃(က)နဲ့ လျှောက်ထားတဲ့သူတွေရဲ့ မူလမဲစာရင်း နေရာမှာ သူတို့ရဲ့အမည်စာရင်းကို ပယ်ဖျက်ဖို့အတွက် မြို့နယ်ကော်မရှင်ကို ပို့မယ်။ မြို့နယ်ကော်မရှင်က ပုံစံ-၃ (ခ)နဲ့ တစ်ခါတည်းတွဲတင်ပေးလိုက်တယ်။ ဒါပေမယ့်

အခုတော့ ပုံစံ-၃(က)နဲ့ လျှောက်လို့မရတော့ဘူး။ အောက်တိုဘာ (၁၀) ရက်နေ့အထိပဲ သတ်မှတ်ထား တယ်။ ပုံစံ(၁၅)(ကြိုတင်မဲ)နဲ့တော့ လျှောက်လို့ရတယ်" ဟုမြိုင်သာယာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှအတွင်းရေးမှူးဖြစ်သူဦးစိန်သောင်းမြိုင်ကပြောသည်။

Lockdown ချမှတ်ထားသည့် စစ်ကဲကုန်းရပ်ကွက် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ်မဲ စာရင်းကို လာရောက်ကြည့်ရှုသူ နည်းပါးသော်လည်း ပုံစံ-၃(က)ဖြင့် လျှောက်ထားသူ များနေကြောင်း ကော် မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အေးအေးသီကပြော သည်။

"ကျွန်မတို့ ရပ်ကွက်မှာတော့ ပုံစံ-၃(က)နဲ့ လျှောက်တဲ့ သူများနေတယ်။ အထူးသဖြင့် အစိုးရဝန်းထမ်းတွေပေါ့။ အဲဒါကို ကျွန်မတို့က Code နံပါတ်နဲ့ ကော်မရှင်ကိုလှမ်းပို့ ပေးရတယ်" ဟု ဒေါ်အေးအေးသီက ဆိုသည်။

မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများအနေဖြင့် နေရပ်မ ပြန်ဘဲ မိမိတို့၏ မူလမဲဆန္ဒနယ်မြေတွင် မဲပေးလိုပါက ပုံစံ(၁၅) ဖြင့် ကြိုတင်မဲပေးရန် လျှောက်ထားနိုင်သည်။ ပုံစံ(၁၅) ဖြင့် လျှောက်ထားလိုပါက မူလမဲဆန္ဒနယ်တွင် မိမိ၏အမည်စာရင်း ပါရှိမှသာ လျှောက်ထားခွင့်ရမည် ဖြစ်သည်။



ကျိုက်မရောမြို့နယ်တွင် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ဖျက်ဆီးသူ အမျိုးသားတစ်ဦးအမှုဖွင့်ခံရ

စက်တင်ဘာ ၁၄၊ ၂၀၂၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့သတ် ကျေးရွာတွင် ပါတီအောင်နိုင်ရေးအတွက် စိုက်ထူ ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်ကို ၂၀၂၀ စက်တင်ဘာလ (၁၁) ရက်နေ့၊ နေ့လည် (၂) နာရီခွဲအချိန်ခန့်တွင် အသက် (၂၈)နှစ်အရွယ် ရှိအမျိုးသားတစ်ဦးက ဖျက်ဆီးခဲ့ပြီး ၎င်းကိုကျိုက် မရောမြို့နယ်ရဲစခန်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ (၅၇/၅၈) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

"ပထမက ပုဒ်မ (၄၂၇) နဲ့ ဖွင့်ဖို့ လုပ်တယ်။ ပုဒ်မ (၄၂၇) က ရဲအရေးပိုင်မဟုတ်ဘူး။ အဲဒါနဲ့ သက် ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကို အကြောင်း ကြားပြီး ပုဒ်မ (၅၇/၅၈) နဲ့ အမှုဖွင့်လိုက်တယ်။ ရဲအရေးပိုင်တဲ့အမှုဆိုရင် ထောင်ဒဏ် (၃) နှစ် အောက် ပုဒ်မဆို အာမခံပေးလို့ ရတယ်။ အခုစွဲ ထားတဲ့ပုဒ်မကလည်း အာမခံပေးရတဲ့ပုဒ်မမို့ အာ

မခံပေးထားပါတယ်" ဟု လက်ရှိအမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးက ပြောသည်။

ဖြစ်စဉ်တွင် အသက် (၂၈) နှစ်အရွယ် အမျိုးသား တစ်ဦးက မွန်ကျေးရွာတွင် NLD ပါတီဆိုင်းဘုတ် စိုက်ထူထားခြင်းကို လက်မခံနိုင်သည့်အတွက် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းကို အရေးယူမည်ဆိုပါ က တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်ဟု ကော့သတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဝိန်းထံမှ သိရသည်။

ကော့သတ်ကျေးရွာ ရပ်ကျေးပါတီအဖွဲ့ဝင်များက လာရောက်ပြီး ဖျက်ဆီးထားသော ဗီဒီယိုဆိုင်း ဘုတ်ကိုပြုပြင်ပြီးပြန်လည်စိုက်ထူပေးရန်ပြောဆို သော်လည်း ဆိုင်းဘုတ်ဖျက်ဆီးသူအမျိုးသား က လက်မခံသည့်အတွက် ညှိနှိုင်းမှုအဆင်မပြေ သောကြောင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟုလည် ဆိုသည်။

"ဆိုင်းဘုတ်ကို ဖျက်ဆီးပြီး သူကိုယ်တိုင် အုပ်ချုပ်



ရေးမှူးရုံးကို လာတယ်။ သားလေး ဘာလုပ်ထား လို့လဲ မေးတော့ ဘာမှမပြောဘဲ သူဖျက်ဆီးထား တဲ့ဆိုင်းဘုတ်ကို သွားပြန်ယူလာတယ်။ အဲဒါနဲ့ သူ့မိဘတွေ၊ ရပ်ကျေးပါတီအဖွဲ့ဝင်တွေကိုခေါ် ပြီး ညှိနှိုင်းတယ်။ ညှိနှိုင်းတာ အဆင်မပြေလို့ ကျိုက်မရောမြို့နယ်ရဲစခန်းကို အပ်လိုက်တယ်" ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ရွေးကောက်ပွဲရန်ပုံငွေကို မွန်ပြည်နယ်ရွေးကောက်ပွဲအတွင်းရေးမှူးက မဗွန်မကန်သုံးစွဲခဲ့ ဟုဆို



အောက်တိုဘာ ၈၊ ၂၀၂၀

မွန်ပြည်နယ်အစိုးရအဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအတွက် သုံးစွဲခွင့်ပြုခဲ့သည့် “မွန်ပြည်နယ် အထွေထွေပိုလျှံရန်ပုံငွေ” ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဟိန်းလင်းထက်က မဗွန်မကန်သုံးစွဲခဲ့ကြောင်း သတိပေးရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် နှစ်ဦးတို့က ၂၀၂၀ အောက်တိုဘာလ (၇) ရက်နေ့ သတိပြု သုဝဏ္ဏရံသီဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ပိုလျှံရန်ပုံငွေ ကျပ်သိန်း (၁၂၀၀) ကျော်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား အသုံးပြုခွင့် ချပေးခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် ကွန်ပျူတာပစ္စည်းများဖြစ်သော (Copier Cartridge Toner) ဆေးတောင့်ကို မြို့နယ်အလိုက် လူဦးရေပေါ်မူတည်ပြီး ဆေးတောင့် (၃၇) တောင့်မှ (၃၈) တောင့်အထိ ခွဲဝေပေးရမည်ဖြစ်သော်လည်း တစ်မြို့နယ်လျှင် (၆) တောင့်စီသာ လက်ခံရရှိကြောင်း၊ ၎င်းပြင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက ဆေးတောင့်ဝယ်ယူခဲ့သော စာရင်းများ တင်ပြရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသောစာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့တင်ပြသော စာရင်းများ ကွဲလွဲမှုရှိနေကြောင်း သတင်းစာရှင်းလင်းပွဲပါ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အကဲခတ်စစ်ဆေးမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတသို့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်နေ့တွင် အဆင့်ဆင့်တရားဝင်တိုင်ကြားခဲ့သော်လည်း အရေးယူမှုပြုလုပ်ခဲ့ခြင်းမရှိသောကြောင့် သတိပေးရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦးတို့က ရာထူးမှနုတ်ထွက်ခဲ့သည်ဟုလည်း သိရသည်။

သတိပေးရန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ နုတ်ထွက်ခဲ့သူ (၃) ဦးမှာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးမောင်ဦးနှင့် အဖွဲ့ဝင်နှစ်ဦးဖြစ်သူ ဒေါ်မိုးမိုးခိုင်နှင့် ဦးသက်ဦးတို့ဖြစ်သည်။ ဦးမောင်ဦးက အောက်တိုဘာလ (၁) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ နှုတ်ထွက်စာပေးပို့ခဲ့ပြီး ဒေါ်မိုးမိုးခိုင်နှင့် ဦးသက်ဦးတို့က အောက်တိုဘာ (၂) ရက်နေ့တွင် နှုတ်ထွက်စာအသီးသီးပေးပို့ကာ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ရာထူးမှနှုတ်ထွက်ခဲ့သူ သတိပေးရန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်ဦးက “ကျွန်တော်တို့က အဆင့်ဆင့်တိုင်ကြားခဲ့တယ်။ တာဝန်ရှိသူတွေက အရေးမယူဘူး။ တရားဝင်တင်ပြထားတဲ့စာကို အရေးမယူဘူးဆိုတာ ကျွန်တော်တို့ကို တန်ဖိုးမထားတဲ့သဘော၊ ခွဲခြားဆက်ဆံခံရတဲ့ သဘောပဲ။ ပွင့်လင်းမြင်သာမှုမရှိဘူး။ ဝန်ထမ်းတစ်ယောက်ကို အရေးယူဖို့တောင် ပွင့်လင်းမြင်သာမှုမရှိဘူးဆိုရင် ရွေးကောက်ပွဲကြီးတစ်ခုလုံးမှာ ပွင့်လင်းမြင်သာမယ်ဆိုတာ ယုံကြည်လို့မရတော့ဘူး။ အဲတော့ကျွန်တော်တို့ကို မယုံကြည်တဲ့သူ၊ အသိအမှတ်မပြုတဲ့သူတွေရဲ့ လက်အောက်မှာ အလုပ်ဆက်လုပ်နေလို့ရော ဘာ

ထူးမှာလဲ။ အဲကြောင့်မို့ နှုတ်ထွက်လိုက်တယ်” ဟု ပြောဆိုခဲ့သည်။

ဦးမောင်ဦး၏ စုံစမ်းတွေ့ရှိချက်အရ ပိုလျှံရန်ပုံငွေ မဗွန်မကန်သုံးစွဲသည့်ကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ကာ ပဏာမစစ်ဆေးရေးပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်ရွေးကောက်ပွဲအတွင်းရေးမှူးကို နှစ်တိုးလစာရပ်ဆိုင်းသည့် ပြစ်ဒဏ်သာ ချမှတ်ခဲ့ကြောင်း၊ ၎င်းပြင် အဆိုပါအရေးယူမှုကို တရားဝင်စာထုတ်ပြန်ထားခြင်းလည်း မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကိုလည်း တရားဝင် (အကြောင်းကြား)စာမလာဘူး။ ပြည်နယ်ရုံးကိုလည်း တရားဝင်စာမလာဘူး။ ဒါပေမယ့် UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကနေပြီးတော့ ပဏာမစုံစမ်းစစ်ဆေးရေးလာစစ်တယ်။ စစ်ပြီးပြီဆိုပေမယ့် ဘာအဖြေမှ မရတော့ အဲဒါနဲ့ ကြာလှချည်လားဆိုပြီး ကျွန်တော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်စမ်းကြည့်တဲ့အခါကျတော့ ပြည်နယ်အတွင်းရေးမှူးကိုနှစ်တိုးလစာလျော့ချလိုက်တယ်လို့ပဲ သိရတယ်။ ဒါကစုံစမ်းလို့သိရတာ၊ တရားဝင်စာမရောက်ဘူး။ ပွင့်လင်းမြင်သာမှုမရှိလား၊ မရှိလား စဉ်းစားကြည့်တော့။ တိုင်ကြားထားတာက အလကားပဲဖြစ်သွားတယ်” ဟု ဦးမင်းဦးက ပြောပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိချေ။

မွန်ပြည်နယ်
အစိုးရအဖွဲ့က
ပိုလျှံရန်ပုံငွေ
ကျပ်သိန်း (၁၂၀၀)
ကျော်ကို
ပြည်နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲအား
အသုံးပြုခွင့်
ချပေးခဲ့သည်။

ကျိတ်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး လူသက်ခံရ



ဩဂုတ် ၄၊ ၂၀၂၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တရုန်ကျေးရွာအုပ်ချုပ်ရေး မှူးဖြစ်သူ မိသန်းဌေး ခေါ် မိကျလွန်းထောသည် ၂၀၂၀ ဩဂုတ်လ (၁) ရက်နေ့၊ နေ့လည် (၁၁) နာရီအချိန်ခန့်တွင် လုယက်ခံခဲ့ရကြောင်း သိရသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွား
ရောက်စဉ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်တွင်
လူယက်ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်
မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု
ခံယူနေရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ (၁) ရက်နေ့တွင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ရန် ၎င်းသူငယ်ချင်းနှင့်အတူ ဆိုင်ကယ်စီးနင်းလာနေ စဉ် တစ်ခြားဆိုင်ကယ်ပေါ်မှ အမျိုးသား (၃)ဦးက ဘေးချင်းကပ်လာပြီး ၎င်းကိုင်ဆောင်ထားသော လက်ကိုင်အိတ်ကို ဆွဲလုရာမှ ကိုယ်စားလှယ် လောင်းအမျိုးသမီးက ဆိုင်ကယ်ပေါ်ပြုတ်ကျသ ဖြင့် ဘယ်ဘက် လက်ချောင်းသုံးချောင်းနှင့် ဒူး ခေါင်းဒဏ်ရာရရှိခဲ့သည်ဟု လူယက်ခံရသူက ပြောပါသည်။

“လက်ကိုင်အိတ်ထဲမှာတော့ မြန်မာငွေ နှစ်သိန်း ကျော်နဲ့ ကန်ဒေါ်လာ (၃၅၃)ဒေါ်လာ၊ (ပြီးတော့) ဖုန်းနှစ်လုံးနဲ့ မှတ်ပုံတင်ကဒ်ပြားတွေ ပါသွား တယ်။ ကျွန်မကတော့ လက်ချောင်း (၃) ချောင်း ဒဏ်ရာရသွားတယ်။ လက်တစ်ချောင်းကတော့ စတီးထည့်ထားရတယ်။ နောက် ဒူးခေါင်းထိသွား တယ်။ ခွဲရမလား၊ မခွဲရဘူးလားတော့ မသိသေး

ဘူး။ လောလောဆယ်တော့ လမ်းလျှောက်လို့မရ
သေးဘူး။ ဝှမ်းချဲ့လ်(လက်တွန်းလှည်း)နဲ့ သွားနေ
ရတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင်ကြောင်း၊ ၎င်းအပြင် ဆေးရုံတွင် ဆေးကုသခံနေရသောကြောင့် လုပ်ငန်းပိုင်းဆိုင်ရာလည်း ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

အခင်းဖြစ်သည့်နေ့တွင်ပင် လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ခိုင်းစွန်းကွင်းရဲစခန်းသို့ အကြောင်းကြားပြီး အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ဆိုသည်။

“အဲနေ့မှာပဲ တရားခံတစ်ဦးကို ဖမ်းမိတယ်။ ဖမ်းမိ တဲ့တရားခံက မြန်မာ့ကုန်းကလို့ပြောတယ်။ ကျန် နှစ်ဦးကတော့ ဇေယျာမြိုင်က။ ခုထိ မမိသေးဘူး လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျွန်မဆီကံ ဖုန်း ဆက်အကြောင်းကြားလာတယ်။ ကျွန်မလက် ကိုင်အိတ်တော့ မရသေးဘူး။ တစ်ဦးကိုတော့ ဖမ်းမိပြီး ကျန်နှစ်ဦးကတော့ (၄) ရက် ရှိပြီအခုထိ မမိသေးဘူး။ အဲဒါကိုပဲ ကျွန်မ သံသယဝင်နေ တယ်” ဟု မိသားစုငေးက ပြောသည်။

ဒိုင်းဝန်းကွင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက
 "တစ်ဦးကိုတော့ အဲနေ့မှာပဲ ဖမ်းမိတယ်။ ကျန်နှစ်
 ဦးကိုတော့ စုံစမ်းနေဆဲပါ။ စုံစမ်းဆဲမို့ ဒါကို
 ပြောပြလို့မရသေးဘူး" ဟု ရှင်းပြပါသည်။

ကျူးလွန်သူ အမျိုးသား (၃)ဦးကို ခိုင်းဝန်ကွင်း
ရဲစခန်းက (၁)-၄၂၃/၂၀၂၀ ရာဇသတ်ကြီးဥပဒေ
ပုဒ်မ (၃၉၄) လုယက်မှုကျူးလွန်ရာတွင် မိမိအလို
အလျောက်နာကျင်စေမှုဖြင့် အမှုဖွင့် အရေးယူ

ထားကြောင်း၊ လက်ရှိတွင် ကျန်နှစ်ဦးကို ဖမ်းဆီး
နိုင်ရေးအတွက် လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း
သိရသည်။



Photo: ဂျင်မီ/ကျွန်မရေ

မိနိုင်းဖျက်ဆီးခံရသူ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာ၊ ဆရာတို့ရဲ့ဂုဏ်သိက္ခာ ပြီးတော့ သူဖျက်ဆီးလိုက်တဲ့ မိနိုင်းပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အေါ် အောင်ဆန်းစုကြည်ပုံ ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကပုံလည်းပါတယ်။ ဒါကြောင့် ဂုဏ်သိက္ခာအရ အမူဖွင့်လိုက်တယ်။ ဒီလိုမျိုးအမူမဖွင့်ဘူးဆိုရင် ဆရာတို့ ထောင်ထားတဲ့ ဆိုင်းဘုတ်တွေ တစ်ခုမှကျန် မှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မိကွန်ချမ်း၏ ပေါင်မြို့နယ် ထန်းပင်ချောင် ကြီးကျေးရွာတွင် စိုက်ထူထားသော ဗီဇိန်းပိုးစ တာသည့်လည်း ဖျက်ဆီးမှုခံခဲ့ရပြီး ဖျက်ဆီး သူကို တရားဥပဒေအတိုင်း ဆောင်ရွက်သွား မည်ဟု အဆိုပါလွှတ်တော်ကိုယ်စားလှယ် လောင်းက ၎င်း၏ လူမှုကွန်ရက်တွင် ပြော ကြားထားသည်။



လမ်းသွားပြည်သူများ အလွယ်တကူရယူနိုင်ရန် လမ်းဘေးတွင် နှာခေါင်းစည်းများ အမဲထားရှိ



Photo: Pie Ong

စက်တင်ဘာ ၂၇၊ ၂၀၂၀

လတ်တလော မွန်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုမြင့်မားနေသည့် COVID-19 ရောဂါကို ကာကွယ်ရန်အတွက် မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လုံနှင့် လက်တက်ကျေးရွာများ၌ လမ်းသွားလမ်းလာပြည်သူများ လွယ်လင့်တကူရယူနိုင်ရန် နှာခေါင်းစည်းများကို လမ်းဘေးနေရာများတွင် စက်တင်ဘာလ (၂၆) ရက်နေ့မှစ၍ အမဲထားရှိထားသည်ဟု သိရသည်။

အဆိုပါဝန်ဆောင်မှုကို နိုင်လုံတိုက်နယ် လူငယ်အဖွဲ့က လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်ရန် မေလျော့ခဲ့သည့်လမ်းသွားပြည်သူများ နှာခေါင်းစည်းအလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ လူငယ်အဖွဲ့မှာ အဖွဲ့ဝင် (၁၀) ယောက်လောက်ပဲရှိတယ်။ Mask (နှာခေါင်းစည်း) ဝေမယ်ဆို တစ်နေရာတည်းမှာ ဝေပေးလို့မရဘူး။ လူခွဲပြီး လုပ်ရမယ်။ နေ့တိုင်းဆိုရင်လည်း အချိန်ပေးနိုင်မှာမဟုတ်ဘူး။ အလုပ်ကလည်းရှိသေးတယ်လေ။...အဲဒါကြောင့်လမ်းဘေးမှာချိတ်ထားပေးတယ်” ဟု နိုင်လုံတိုက်နယ်လူငယ်အဖွဲ့မှ

မင်းပိုင်အောင်က ပြောပါသည်။

နိုင်လုံတိုက်နယ်တွင် လမ်းသွားပြည်သူများအတွက် နှာခေါင်းစည်းများကို နေရာ (၃) နေရာတွင် အမဲထားရှိထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောပါသည်။

အဆိုပါလုပ်ငန်းများကိုရပ်ရွာပြည်သူများကစိတ်ဝင်စားမှုရှိလာပြီး နှာခေါင်းစည်းနှင့် အလှူငွေများ လာရောက်လှူဒါန်းမှုများလည်း ရှိကြောင်း၊ နောက်နောင်တွင် အလှူရှင် ပိုမိုများပြားလာမည်ဟု မျှော်လင့်ကြောင်း၊ ရေရှည်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ရန်ပုံငွေထောက်ပံ့ပေးနိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်လုံတိုက်နယ်လူငယ်အဖွဲ့က ပြောပါသည်။

“အခြားရွာတွေမှာလည်း ကျွန်တော်တို့ရွာလိုပဲ အပြင်ထွက်ရင် Mask (နှာခေါင်းစည်း) မတပ်တဲ့ လူတွေ ရှိတယ်။ အဲလူတွေအတွက် Mask (နှာခေါင်းစည်း) တွေ ဝေပေးတာတို့ ကိုယ်တိုင်တပ်ပေးတာတို့ လုပ်ပေးနိုင်ရင် ကောင်းမယ်။ လူတိုင်း အပြင်ထွက်တဲ့အခါ Mask (နှာခေါင်းစည်း) တပ်ဖို့ လုပ်(ပညာပေး)နိုင်ရင်တော့ ပိုပြီးတော့ ကောင်းမယ်” ဟု မင်းပိုင်အောင်က ပြောသည်။

COVID-19 ကူးစက်ရောဂါကာလအတွင်း ပြည်ပမှပြန်လာသူ ဒေသခံရွာသူရွာသားများအား အသွားအလာကန့်သတ်သည့်ဌာန (Community Based Quarantine Center) တွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီလုပ်ကိုင်ပေးသော လူငယ်များကို စုစည်းပြီး နိုင်လုံတိုက်နယ်လူငယ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၂၀ စက်တင်ဘာလ (၂၆) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း (၂၂၂) ဦး ရှိပြီဖြစ်သည်။



မဲစာရင်းစစ်ဆေးရန် အခက်အခဲရှိသူများကို မွန်ညီညွတ်ရေးပါတီက ကူညီပေးမည်

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) တွင် နေထိုင်သူ မဲဆန္ဒရှင်များမဲစာရင်းစစ်ရန် အကူညီပေးပါမည်။

- ပန်းဘဲတန်းရပ်ကွက်
- ဘိုကုန်းရပ်ကွက်
- မရမ်းကုန်းရပ်ကွက်
- စစ်ကုန်းရပ်ကွက်
- ရွှေတောင်ရပ်ကွက်
- ဖက်တန်းရပ်ကွက်
- မန္တလေးရပ်ကွက်
- အောက်ကျင်းရပ်ကွက်
- ကျိုက်မနဲရပ်ကွက်
- လှိုင်ရှမ်းစုရပ်ကွက်

- သာယာအေးရပ်ကွက်
- ဇေယျာသီရိရပ်ကွက်
- ရွှေပြိုင်သီရိရပ်ကွက်
- ညောင်ပင်ဆိပ်ရပ်ကွက်
- ကော့စိန်ကျေးရွာအုပ်စု
- ကော့ပေါက်ကျေးရွာအုပ်စု
- ကော့တွန်ကျေးရွာအုပ်စု
- ကော့လှာကျေးရွာအုပ်စု
- ကတိုးကျေးရွာအုပ်စု
- ကော့နှပ်ကျေးရွာအုပ်စု






ဦးဖုန်းဝင်း
ဒေါ်ဆွေဆွေထွန်း
နိုင်ဝဏ္ဏစိုး
ဦးအောင်စိုး

- ပြည်သူ့လွှတ်တော်
- အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၄)
- ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)
- ဗမာတိုင်းရင်းသား ကိုယ်စားလှယ်



မွန်ညီညွတ်ရေးပါတီ
ဝါ-နီ - ပြာ ကြယ်ဖြူနဲ့ ရွှေဟင်္သာ

အောက်တိုဘာ ၆၊ ၂၀၂၀

ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင် မြို့နယ် မဲဆန္ဒနယ်မြေများမှ မဲစာရင်းစစ်ဆေးရန်အခက် အခဲရှိသူများကို မွန်ညီညွတ်ရေးပါတီက ကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“မဲစာရင်းသွားစစ်ဖို့ အခက်အခဲရှိသူတွေ၊ နယ်ဝေး ရောက်နေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မဲစာရင်း မစစ်ရသေးတဲ့သူတွေအတွက် မဲစာရင်းအလွယ်တကူ စစ်နိုင်အောင် (ကူညီပေးမယ်)။ လူတိုင်း မဲပေးနိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကူညီပေးတာပါ” ဟု မော်လမြိုင်

မြို့နယ်မဲစာရင်းစစ်ဆေးရေးကူညီဆောင်ရွက်ပေးနေသူ နိုင်လဝီမာန်အောင်က ပြောပါသည်။

မဲစာရင်းစစ်ဆေးပေးစေလိုသော မဲဆန္ဒရှင်များအနေ ဖြင့် အမည်၊ မှတ်ပုံတင်နံပါတ်၊ ဖခင်အမည်နှင့် နေရပ် လိပ်စာတို့ကို ဖုန်းနံပါတ် ၀၉ ၇၅၈ ၃၈၇ ၆၉၁ သို့ ဆက်သွယ်ပြောပြပြီး အကူအညီတောင်းခံနိုင်သကဲ့သို့ အဆိုပါအချက်အလက်များကို မက်ဆေ့ပေးပို့ပြီး မဲစာ ရင်းစစ်ဆေးပေးရန် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အတွင်း တောင်းဆိုနိုင်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များကို အောက် တိုဘာလ (၆) ရက်နေ့မှ (၁၄) ရက်နေ့အတွင်းကူညီစစ် ဆေးပေးသွားမည်ဖြစ်သည်။

“မော်လမြိုင် မဲဆန္ဒနယ်မြေ (၁) နဲ့ (၂) ပဲ၊ အခြားမြို့နယ် တွေ မပါဘူး။ လူတိုင်းလူတိုင်း မဲပေးလို့ရအောင် ကူညီ ပေးတာပါ။ ဘယ်ပါတီကို မဲထည့်ပေးပါဆိုတဲ့ သဘော မျိုးမဟုတ်ဘူး” ဟု နိုင်လဝီမာန်အောင်ကရှင်းပြပါသည်။ မဲစာရင်းစာတင်ကူညီစစ်ဆေးပေးမည့် ယနေ့ အောက် တိုဘာ (၆) ရက်နေ့တွင် အကူအညီတောင်းခံသူ (၅) ရှိကြောင်း သိရသည်။

ဇူလိုင်လ (၂၅) ရက်နေ့တွင် စတင်ကပ်ထားကြေညာ သည့် ပထမအကြိမ်အခြေခံမဲဆန္ဒရှင်စာရင်းတွင် အချက်အလက်မှားယွင်းသဖြင့် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လျှောက်ထားသူ (၁၁,၆၂၀) ဦးနှင့် မဲစာရင်းတွင် နာမည်မပါသဖြင့် ပုံစံ (၃) ဖြင့် လျှောက်ထားသူ (၂) သောင်းခွဲကျော်ရှိကြောင်း မွန်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။



လူ့အခွင့်အရေးစာစောင်

မွန်ပြည်လူ့အခွင့်အရေးမောင်အေးရှင်းမှ နှစ်လစာကြိမ် ထုတ်ဝေသည်။






မွန်ပြည်လူ့အခွင့်အရေးမောင်အေးရှင်းမှ ထုတ်ဝေထားသည့် လူ့အခွင့်အရေး အစီရင်ခံစာများကို ဂျပန်လိုပါက <monhumanrights@gmail.com> သို့ ဆက်သွယ်တောင်းခံ နိုင်ပါသည်။



20th HURFOM
HUMAN RIGHTS FORUM OF MONLAND
MOVE ON HUMAN RIGHTS PROTECTION



မွန်ပြည်လူ့အခွင့်အရေးမောင်အေးရှင်း၏
လူ့အခွင့်အရေးကာကွယ်ရေး နှစ် (၂၀) သုံး

ပါတီတံဆိပ်ကို မဖွယ်မရာပြောဆိုခဲ့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို NLD ပါတီ အလုပ်မျှဆောင်က ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ



Photo: NLD Thahton

အောက်တိုဘာ ၁၀၊ ၂၀၂၀

ဆိုခဲ့မှုအတွက် တောင်းပန်ခဲ့သည်ဟု ဆိုသည်။

မွန်ပြည်နယ် သထုံမြို့နယ် ကတိုက်ကြီးကျေးရွာ တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၄) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကို သွားရောက် ဝန်းရံမည့် အသက် (၁၁) နှစ်အရွယ် မြေးဖြစ်သူအား တားမြစ်ရာမှ အမျိုးသမီးတစ်ဦးက ပါတီတံဆိပ် ပါနဖူးစည်းနှင့်ပတ်သက်ပြီး မဖွယ်မရာပြောဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါပြောဆိုမှုကို ပါတီအဖွဲ့ဝင်တစ်ဦးက ကြားသိခဲ့ပြီး ပါတီရပ်ကျေးအလုပ်မျှဆောင်ကို သွားရောက်တိုင်တန်းရာမှ ခြိမ်းခြောက်ငွေတောင်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မမြေးမလေးကို စိတ်ဆိုးလို့ နှင်အဲလောက် ဖြစ်နေရင် နဖူးစည်းကို နှင့်--င်ကြားထဲ ထည့်ထားလိုက်လို့ ပြောလိုက်မိတယ်။ ညနေရောက်တော့ အိမ်ဘေးနားကတစ်ယောက်က လာပြောတယ်။ ကျွန်မပြောလိုက်တဲ့စကားကို NLD အလုပ်မျှဆောင်ဖြစ်တဲ့ ကိုရဲထွန်းက အုပ်ချုပ်ရေးမှူးဆီကို တိုင်ထားတယ်တဲ့” ဟု ငွေတောင်းခံရသူ အမျိုးသမီးက ပြောပါသည်။

တိုင်ကြားခံရပြီးနောက် ငွေတောင်းခံရသူ အမျိုးသမီးက အောက်တိုဘာလ (၅) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီးပြော

“အဲအချိန်မှ ကိုရဲထွန်းက အစ်မပြောလိုက်တဲ့ စကားက ထောင်ကျနိုင်တယ်တဲ့။ အစ်မလည်း ကြောက်သွားတော့ ငွေဒဏ်ဖြစ်ဖြစ် ကြိမ်ဒဏ်ဖြစ် ဖြစ် ခံမယ် ပြောလိုက်မိတယ်။ (အဲမှာ) သူက ငွေ (၁၀) သိန်း တောင်းတယ်။ သူ့ကိုယ်ကျိုးအတွက် တောင်းတာမဟုတ်။ ပါတီရန်ပုံငွေအတွက် တောင်းတာလို့ သူက ပြောတယ်” ဟု ငွေတောင်းခံရသူ အမျိုးသမီး၏ ညီမဖြစ်သူက ပြောပါသည်။

တောင်းခံသည့်ငွေပမာဏကို မဖွယ်မရာပြောဆို ခဲ့သည်ဆိုသော အမျိုးသမီးက ပေးချေနိုင်ခြင်း မရှိသဖြင့် ညှိနှိုင်းရာမှ နောက်ဆုံးတွင် ငွေကျပ် (၆) သိန်း ပေးရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

ခြိမ်းခြောက်ငွေကြောင်းတောင်းခံသည့်ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာလ (၉) ရက်နေ့တွင် သထုံမြို့နယ် NLD ပါတီဥက္ကဋ္ဌ၊ ကတိုက်ကြီးကျေးရွာအလုပ်မျှဆောင်နှင့် ငွေတောင်းခံရသူတို့က ကတိုက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“မြို့နယ်ဥက္ကဋ္ဌက မေးတော့ ကိုရဲထွန်းက သူငွေမတောင်းဘူးလို့ ပြန်ငြင်းတယ်။ ကျွန်မနဲ့အတူပါ လာတဲ့ ရပ်ရွာကလူတွေ ဝိုင်းပြောမှ သူက ဝန်ခံတယ်။ လက်ရှိမှာတော့ ငွေ (၆) သိန်းကို မပေးရ

သေးဘူး” ဟု ငွေတောင်းခံရသူ၏ ညီမဖြစ်သူက ပြောပါသည်။

ဖြစ်စဉ်အသေးစိတ်ကို သိရှိရန်အတွက် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ကတိုက်ကြီးကျေးရွာ NLD ပါတီအလုပ်မျှဆောင်ကိုရဲထွန်းနှင့် သထုံမြို့နယ် NLD ပါတီဥက္ကဋ္ဌထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

သထုံမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်မာမာခိုင်က ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ငွေတောင်းခံသည့်ကိစ္စကို ဆက်လက်စုံစမ်းသွားမည်ဟု သံလွင်တိုင်းမိသတင်းဌာနကို ပြောဆိုထားသည်။



“အဲအချိန်မှ ကိုရဲထွန်းက အစ်မပြောလိုက်တဲ့ စကားက ထောင်ကျနိုင်တယ်တဲ့။ အစ်မလည်း ကြောက်သွားတော့ ငွေဒဏ်ဖြစ်ဖြစ် ကြိမ်ဒဏ်ဖြစ်ဖြစ်ခံမယ် ပြောလိုက်မိတယ်။ (အဲမှာ) သူက ငွေ(၁၀)သိန်း တောင်းတယ်။ သူ့ကိုယ်ကျိုးအတွက် တောင်းတာမဟုတ်။ ပါတီရန်ပုံငွေအတွက် တောင်းတာလို့ သူကပြောတယ်”

မွန်ပြည်လူ့အခွင့်အရေးတော်ပေးစွမ်း

မွန်ပြည်လူ့အခွင့်အရေးတော်ပေးစွမ်းကို ၁၉၈၈ ခုနှစ် လူ့အခွင့်အရေးမူဝါဒတွင် ပါဝင်ခဲ့သည့် ဒီမိုကရေစီစနစ်ကို အာမခံသောကိစ္စ
သော ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ မွန်လူထုခေါင်းဆောင်များနှင့် လူငယ်များ၊ စုပေါင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်၊ ထွန်းကားရေး၊ လူ့အခွင့်အရေး၊ ချစ်ခင်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး၊ ခေါ်ပေါက်လာရေးတို့ကို
အဓိကရည်ရွယ်ချက်ဖြင့်ထားရှိကာ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ မွန်ပြည်လူ့အခွင့်အရေးတော်ပေးစွမ်းသည် အကျိုးအမြတ်မယူသော
လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်များအားလုံးသည် တူညီသော ရည်မှန်းချက်ပန်းတိုင်ကို တူညီသော အတွေ့အကြုံမျှဖြင့်
ဦးတင်နေကြသော စေတနာ့ဝန်ထမ်းများ ဖြစ်သည်။ မွန်သားနှင့် မြန်မာနိုင်ငံတော်ပိုင်သားသမား၊ လူ့အခွင့်အရေး အခြေခံ
မူများကို စောင့်ကြည့်လေ့လာခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်၊ ထွန်းကားလာစေရန် အသေးစိုင်းရာ၊ ဟိုင်းရင်းသား လူ
အခွင့်အရေးအဖွဲ့တစ်ဖွဲ့အနေဖြင့် ကျရာတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပြိုင်ပြောင်းလဲရေးများ၊ အချိန်အဟုန်ဖြင့်
ပေါ်ပေါက်လာစေရန် လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ပြန့်ပွားခြင်းနှင့် အစီရင်ခံစာများ၊ ထုတ်ဝေခြင်းဖြင့် ထွန်း
ကား ပေးလျှက်ရှိသည်။ မွန်လူထုအသံဟူသော လူ့အခွင့်အရေးတော်ပေးစွမ်းကို ပုံနှိပ်ထုတ်ဝေလျှက်ရှိပြီး လူ့အခွင့်အရေးဆိုင်ရာ
အစီရင်ခံစာ များကိုလည်း အခမဲ့အခမဲ့ဖြင့် ထုတ်ဝေလျက် ရှိသည်။

ပရီးတိုင်
နိုင်ငံတော်အားလုံး လူ့အခွင့်အရေးကို အပြည့်အဝ ချမှီခံစားနိုင်စေရန်။

- ရည်ရွယ်ချက်
- (၁) လူ့အခွင့်အရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ ပြည်သူလူထုအကြား ပိုမိုပျံ့နှံ့သိရှိနိုင်စေရန်။
 - (၂) လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုကို ပညာပေး လှုံ့ဆော်ရန်။
 - (၃) လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန်။

အစစ်ဆေးမှုစံနှုန်းများထဲမှ ရေဒ်အကြံပြုစာ တောင်းခံခြင်း

ချစ်ခင်လေးစားအပ်ပါသော စာဖတ်သူမိတ်ဆွေများခင်ဗျား

မြန်မာနိုင်ငံ လူ့အခွင့်အရေးကို ကာကွယ်ခြင်းတစ်ခုနှင့် ရည်ရွယ်ပြီး မွန်ပြည်လူ့အခွင့်အရေးတော်ပေးစွမ်းမှ လူ့အခွင့်အရေးတော်ပေးစွမ်း
ကို ထုတ်ဝေလျက်ရှိသည်။ သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ဟိန္ဒူသမ္မတနိုင်ငံ၊ အကြံပြုခြင်း အထက်တန်း စိစစ်ဆေး
သည့်ဥပဒေများ အောက်ခံရရှိသည့် အချိန်မှစ၍ ကြီးကြပ်မှု စာဖတ်သူ မိတ်ဆွေများအနေဖြင့် နားလည်ပေးဆောင်ကြောင်း
မွန်ပြည်လူ့အခွင့်အရေးတော်ပေးစွမ်းမှ ပန်ကြားအပ်ပါသည်။ ကွန်ရစ်တိုက်သို့ အခမဲ့အကြံပြုစာများ ပေးပို့လိုလျှင်ဖြစ်စေ၊ စာတောင်းများအား
ထုတ်ခံရသူ ထိုလူထုဖြစ်စေ အောက်ပါပုံစံအတိုင်း လိပ်စာဖြင့် ပေးပို့တောင်းခံနိုင်ပါသည်။

ဦးဆောင်စာအတွက်ဖြင့်
အိမ်ရှင်တော်
မွန်ပြည်လူ့အခွင့်အရေးတော်ပေးစွမ်း



Human Rights Foundation of Monland - Burma
P.O Box 35,
Sangkhlaburi Post Office, Kanchanaburi 71240,
Thailand.

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ရွေးကောက်ပွဲအခက်အခဲဆိုင်ရာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်



ဖယ်ကြဉ်မရှိမှ လွတ်မျှတ

မြန်မာနိုင်ငံတောင်ပိုင်းရှိ ကျေးလက်နေပြည်သူများ အခြားနည်းဖြင့် သန့်စင်သူများ၊ ပထမဆုံးမဲပေးမည့် လူငယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်အောက်ရှိ ဒေသခံပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများ

အောက်တိုဘာ ၈၊ ၂၀၂၀

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဖယ်ကြဉ်ခံအုပ်စုများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများကို စစ်တမ်းကောက်သုတေသနပြုလုပ်ထားသည့် “**ဖယ်ကြဉ်မရှိမှ လွတ်မျှတ**” ဟူသည့် အစီရင်ခံစာတစ်စောင်ကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ယနေ့ ၂၀၂၀ အောက်တိုဘာလ (၈) ရက်နေ့တွင် ထုတ်ဝေလိုက်သည်။

“၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးတိုင်းနောက်ပိုင်း အခုရွေးကောက်ပွဲက (၃) ကြိမ်မြောက်ရွေးကောက်ပွဲပေါ့။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်က မဲဆန္ဒရှင်တစ်ဝက်လောက်ပဲ မဲလာပေးကြတာပဲ။ ဒီအရေအတွက်က နည်းတယ်လို့ ပြောရမယ်။ သူတို့က အပြောင်းအလဲကို လိုလားပေမယ့် ဘာလို့ ရွေးကောက်ပွဲမှာ မဲလာမပေးကြတာလဲ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သေသေချာချာသိရှိပြီးတော့ လက်တွေ့ကျတဲ့ဖြေရှင်းမှုတွေ ပြုလုပ်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဒီအစီရင်ခံစာကို လုပ်ဖြစ်တာပါ” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ စီမံကိန်းဒါရိုက်တာ နိုင်အိမွန်က ပြောပါသည်။

အစီရင်ခံစာကို ၂၀၂၀ ဩဂုတ်နှင့် စက်တင်ဘာလတို့တွင် (၂) လကြာ အချိန်ယူပြုစုခဲ့သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် (၆) မြို့နယ်ရှိ ကျေးရွာပေါင်း (၃၀) ကျော်သို့ ကွင်းဆင်းပြီး ဒေသခံပြည်သူ (၁၂၉) ဦးကို တွေ့ဆုံမေးမြန်းခဲ့သကဲ့သို့ အုပ်စုလိုက်ဆွေးနွေးမှုအဖြစ် ကျွတ်မရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် လူထုတွေ့ဆုံဆွေးနွေးပွဲ (၂) ကြိမ် ပြုလုပ်ခဲ့သည်။ ၎င်းပြင် ရပ်ရွာခေါင်းဆောင်များနှင့် Online ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းများလည်း ပြုလုပ်ခဲ့သည်။

“အဓိကအခက်အခဲတော့ COVID-19 ပေါ့။ အစီရင်ခံစာအတွက် သေချာပြင်ဆင်ခဲ့ပေမယ့် COVID-19 ကြောင့် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ တစ်လခွဲကျော်ကျော် နောက်ကျပြီးမှ အလုပ်စနိုင်တဲ့အပြင် အသွားအလာကန့်သတ်တာ social distancing တွေ လိုက်နာရတာတွေကြောင့် workshop (၂) ခု ကို မလုပ်နိုင်ခဲ့ဘူး။ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းထားလို့သာ အစီရင်ခံစာပြီးတဲ့အထိ လုပ်နိုင်ခဲ့တာ” ဟု စီမံကိန်းညှိနှိုင်းရေးမှူး နိုင်ဗညားအက်ဗန်က ပြောပါသည်။

ဖယ်ကြဉ်ခံအုပ်စုများဖြစ်သည့် ကျေးလက်နေပြည်သူများ အထူးသဖြင့် အမျိုးသမီး

များ၊ စာတတ်မြောက်မှုနှင့် အသိပညာဗဟုသုတနည်းပါးသည့် သက်ကြီးရွယ်အိုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသမှ ပြည်သူများ၊ ပထမဆုံးမဲပေးမည့် လူငယ်များနှင့် အခြားနည်းဖြင့် သန့်စင်စွမ်းသူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဤအစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာပါ တွေ့ရှိချက်များအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ရာဒေသမှ ပြည်သူများနှင့် အခြားနည်းဖြင့် သန့်စင်စွမ်းသူများသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အခက်အခဲ အများဆုံး ကြုံတွေ့နေရပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် မရရှိခြင်း၊ မဲစာရင်းတွင် ချန်လှပ်ခံထားရခြင်းနှင့် မဲရုံအခက်အခဲအပါအဝင် ဆန္ဒမဲပေးခြင်းဆိုင်ရာ အခြားအခက်အခဲများ များစွာရှိနေသည်ဟု သိရသည်။

ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အထက်ပါအဖယ်ကြဉ်ခံအုပ်စုများ၏ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို သက်ဆိုင်ရာဆိုင်ရာအဖွဲ့အစည်းများက အမြန်ဆုံးရှာဖွေရန်နှင့် ရွေးကောက်ပွဲတွင် အားလုံးတန်းတူညီမျှပါဝင်နိုင်သော အခင်းအကျင်းကို ဖန်တီးပေးရန် အစီရင်ခံစာက တောင်းဆိုထားသည်။

စာမျက်နှာ (၁၀၀) ကျော်ရှိသည့် အဆိုပါအစီရင်ခံစာတွင် အခန်း (၉) ခန်း ပါရှိပြီး မြန်မာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ဝေသွားမည်ဟု သိရသည်။

